

မသန်စွမ်းသူများအတွက် အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ အခွင့်အလမ်းများ



အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ ပြန်လည်ထူထောင်ရေးဝန်ဆောင်မှုများ (VRS)သည် ပြည်နယ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်သည်။ VRS ၏ရည်ရွယ်ချက်မှာ အရည်အချင်းပြည့်မီသော မသန်စွမ်းသူများကို အကျိုးဖြစ်ထွန်းစေသော အလုပ်အကိုင် ရရှိစေရေး ကူညီပေးရန်ဖြစ်သည်။ ဤပရိုဂရမ်ကို အင်ဒီးယားနားပြည်နယ် မိသားစုနှင့်လူမှုရေးဝန်ဆောင်မှုများဆိုင်ရာဦးစီးဌာန၏ တစ်တ်တပိုင်းအဖြစ် ပြန်လည်ထူထောင်ရေးဝန်ဆောင်မှုများဆိုင်ရာဗျူရိုမှ စီမံကွပ်ကဲလျက်ရှိသည်။

အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်

အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ ပြန်လည်ထူထောင်ရေးဝန်ဆောင်မှုများ (VRS) အကြံပေးသူက အသက်မွေးမှုဆိုင်ရာပန်းတိုင်တစ်ခုနဲ့ ထိုပန်းတိုင်ကို ရောက်ရှိနိုင်ဖို့လိုအပ်တဲ့ဝန်ဆောင်မှုတွေကို ချမှတ်ရာမှာ ကူညီပေးပါလိမ့်မယ်။ VRS အကြံပေးသူနဲ့ ပါတနာအဖြစ် အလုပ်လုပ်ခြင်းအားဖြင့် သင်ဟာ -

- ဝန်ဆောင်မှုတွေအတွက် လျှောက်ထားဖို့ ပြီးစီးနိုင်မယ်
- သင့်ရဲ့မသန်စွမ်းမှုနဲ့ သင့်ရဲ့အလုပ်ရရှိနိုင်မှုအပေါ် ၎င်းရဲ့သက်ရောက်မှုတို့ကို ဆန်းစစ်ရာမှာ ပါဝင်နိုင်မယ်
- အရည်အချင်းပြည့်မီခံရ အလုပ်ခန့်အပ်မှုဆိုင်ရာတစ်ဦးချင်းအစီအစဉ် တစ်ခုကို ရေးဆွဲနိုင်မယ်
- သင့်အစီအစဉ်မှာ ချမှတ်ထားတဲ့ ဝန်ဆောင်မှုတွေကို ရရှိနိုင်မယ်
- အလုပ်အကိုင်ရရှိအောင်မြင်မှုအတွက် သင့်ရဲ့အသက်မွေးမှုပန်းတိုင်ကို ရောက်ရှိနိုင်မယ်

အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ ပြန်လည်ထူထောင်ရေးအတွက် လျှောက်ထားခြင်း

သင့်မှာ VR ဝန်ဆောင်မှုတွေအတွက် သင့်ရဲ့အရည်အချင်းပြည့်မီမှုဆန်းစစ်ခြင်း ပြုလုပ်ပိုင်ခွင့်ရှိပါတယ်။ သင့်ကို ကူညီဖို့ VRS အကြံပေးသူတစ်ဦးကို တာဝန်ပေးအပ်ပါလိမ့်မယ်။ သင်နဲ့အနီးဆုံး တည်နေရာကို သိရှိဖို့ ဝဘ်ဆိုက် www.VRS.IN.gov သို့မဟုတ် 1-800-545-7763 ကို ခေါ်ဆိုပါ။ သင့်ရဲ့လျှောက်ထားမှုပြီးစီးတာနဲ့ သင့်ရဲ့အရည်အချင်းပြည့်မီမှုကို တည်ဆောက်နိုင်ဖို့နဲ့ သင့်ရဲ့ပြန်လည်ထူထောင်ရေးကို အစီအစဉ်ရေးဆွဲရာမှာ အထောက်အကူဖြစ်စေဖို့ ဆေးမှတ်တမ်းတွေ၊ ကျောင်းထောက်ခံစာတွေ၊ အလုပ်အတွေ့အကြုံတွေ၊ စစ်မှုထမ်းမှတ်တမ်းတွေ သို့မဟုတ် လူမှုမှု့လုံရေးဆိုင်ရာအချက်အလက်တွေ လိုမျိုး ရှိပြီးသားသတင်းအချက်အလက်တွေကို အသုံးပြုရနိုင်ပါတယ်။ ရရှိထားတဲ့အချက်အလက်တွေမပြည့်စုံရင်တော့ သင့်အတွက် ကုန်ကျမှုမရှိစေဘဲ ထပ်ဆောင်းအကဲဖြတ်စစ်ဆေးမှုကို ခံယူဖို့တောင်းဆိုခံရနိုင်ပါတယ်။ **ဘယ်သူက အရည်အချင်းပြည့်မီသလဲ။**

အရည်အချင်းပြည့်မီသူတွေမှာ အလုပ်ရရှိနိုင်မှုအပေါ် သိသိသာသာ အဟန့်အတားဖြစ်စေနိုင်တဲ့ ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာချို့တဲ့မှုတစ်ခုခု ရှိရမှာ ဖြစ်ပြီး အလုပ်အကိုင်အတွက် ပြင်ဆင်ဖို့၊ ခိုင်မာစေဖို့၊ လုံခြုံစိတ်ချရဖို့၊ ထိန်းသိမ်းနိုင်ဖို့ သို့မဟုတ် ပြန်ရရှိနိုင်ဖို့ VR ဝန်ဆောင်မှုတွေကို လိုအပ်သူဖြစ်ရပါမယ်။ သင့်အနေနဲ့ အလုပ်ခန့်အပ်မှုရလဒ်အားဖြင့် VR ဝန်ဆောင်မှုတွေဆီကနေ အကျိုးခံစားခွင့်ရနိုင်စေဖို့ ထိုက်သင့်တဲ့မျှော်မှန်းချက်တစ်ခုလည်း ရှိရပါမယ်။

ထောက်ပံ့ပေးနိုင်မယ့် ဝန်ဆောင်မှုများ

- အရည်အချင်းပြည့်မီမှုနဲ့ အသက်မွေးမှုပန်းတိုင်ကို ရောက်ရှိနိုင်ဖို့ လိုအပ်တဲ့ဝန်ဆောင်မှုတွေကို ဆုံးဖြတ်နိုင်မယ့် အကဲဖြတ်စစ်ဆေးမှုများ
- ကျောင်းမှအလုပ် အကူးအပြောင်း အစီအစဉ်ရေးဆွဲခြင်း
- အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ လမ်းညွှန်ခြင်းနှင့် အကြံပေးခြင်း
- အလုပ်အကိုင်ရရှိလာစေဖို့ လိုအပ်တဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာဝန်ဆောင်မှုများ
- ပြန်လည်ထူထောင်ရေးဆိုင်ရာနည်းပညာဝန်ဆောင်မှုများနဲ့ စက်ပစ္စည်းများ

- အလုပ်သင်လေ့ကျင့်ရေး သို့မဟုတ် အထက်တန်းလွန်သင်တန်းများ ကူညီပေးခြင်း အပါအဝင် အလုပ်စွမ်းဆောင်ရည်ကို တိုးတက်စေမယ့် အခြားသင်တန်းများ
- ပရိုဂရမ်မှာပါဝင်ခြင်းကနေ အခြေခံနေထိုင်မှု နှင့်/သို့မဟုတ် သွားလာမှုစရိတ် ထပ်ဆောင်းကုန်ကျမှုအတွက် ပြန်စိုက်ထုတ်ပေးခြင်း
- ထောက်ပံ့ကူညီပေးသော အလုပ်ရရှိရေးဝန်ဆောင်မှုများ
- အလုပ်တစ်ခုအတွက် လိုအပ်တဲ့အချက်အလက်တွေ နှင့်/သို့မဟုတ် လိုင်စင်တွေ ရရှိဖို့ အကူအညီ
- အောင်မြင်မှုကို သေချာစေဖို့ အလုပ်နေရာချထားမှုနဲ့ အလုပ်မှာ နောက်ဆက်တွဲစောင့်ကြည့်ပေးခြင်း
- အလုပ်ရပြီးနောက်ပိုင်းဝန်ဆောင်မှုများ

အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ ပြန်လည်ထူထောင်ရေးဝန်ဆောင်မှုတွေအတွက် ဘယ်သူက ပေးချေမှာလဲ။

VRS ပရိုဂရမ်ရန်ပုံငွေတွေကို သင့်အတွက် အလုပ်အောင်မြင်စွာရရှိနိုင်စေဖို့ လုံးဝလိုအပ်နေတဲ့ ဝန်ဆောင်မှုတွေအတွက်သာ သုံးစွဲနိုင်မှာဖြစ်ပါတယ်။ ဝန်ဆောင်မှုတွေအတွက် ပေးချေရာမှာ VRS ရန်ပုံငွေတွေကိုမသုံးစွဲမီ အခြားအေဂျင်စီတွေဆီက ရရှိနိုင်မယ့်ဝန်ဆောင်မှုတွေကို အသုံးပြုပါလိမ့်မယ်။ ဝန်ဆောင်မှုအတွက် ပေးချေနိုင်မယ့် အခြားပရိုဂရမ်တွေအတွက် လျှောက်ထားဖို့ လိုအပ်ပါလိမ့်မယ်။

ကျောင်းမှအလုပ် အကူးအပြောင်း

အထက်တန်းပညာရေးပြီးဆုံးပြီးနောက် အရည်အချင်းပြည့်မီတဲ့ အထက်တန်းကျောင်းသားတွေကို အလုပ်အတွက် ပြင်ဆင်နိုင်ဖို့ VRS က ကူညီပေးပါတယ်။ ကျောင်းအကြံပေးသူတွေက VRS ဝန်ဆောင်မှုတွေကို အရည်အချင်းပြည့်မီနိုင်မယ့် မသန်စွမ်းကျောင်းသားတွေကို ရှာဖွေအတည်ပြုရာမှာ ကူညီပါလိမ့်မယ်။ ကျောင်းသား နဲ့/သို့မဟုတ် မိဘတွေအနေနဲ့ VRS နဲ့ပတ်သက်ပြီး ရေးသားထားတဲ့ အချက်အလက်တွေကို လက်ခံရရှိပါလိမ့်မယ်။ ကျောင်းနောက်ဆုံးနှစ်တိုင်မီ VRS အကြံပေးသူက ကျောင်းသားနဲ့ မိဘတွေကို VR ပရိုဂရမ်အကြောင်း ဆွေးနွေးပေးပါလိမ့်မယ်။

ထောက်ပံ့ကူညီပေးသော အလုပ်အကိုင်

လစာကောင်းသောအလုပ်အကိုင်များမှာ သို့မဟုတ် လစာကောင်းသောအလုပ်သို့ ရောက်ရှိနိုင်သောအလုပ်အကိုင်များမှာ သိသာထင်ရှားဆုံး မသန်စွမ်းမှုရှိနေသူများကို VRS က နေရာချထားပေးပါတယ်။ ထိုသူများကို အလုပ်ထိန်းသိမ်းနိုင်စေရေးကူညီဖို့ အလုပ်ခွင်ဆီ အရည်အချင်းပြည့်ဝတဲ့နည်းပြများ စေလွှတ်ခြင်းနဲ့ နောက်ဆက်တွဲဝန်ဆောင်မှုများ ထောက်ပံ့ပေးပါတယ်။

ထပ်မံသိရှိလိုပါက



အင်ဒီယားနားပြည်နယ်

မိသားစုနဲ့လူမှုရေးဝန်ဆောင်မှုများဆိုင်ရာ ဦးစီးဌာန

402 W. WASHINGTON STREET

P.O. BOX 7083

INDIANAPOLIS, INDIANA 46207-7083

www.IN.gov/fssa

FSSA 1002 (R6/7-11) Job 5209

မသန်စွမ်းသူများအတွက် အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ အခွင့်အလမ်းများ